

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန



ဝင်ငွေခွန်နည်းဥပဒေများ

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ

ဝင်ငွေခွန်နည်းဥပဒေများ
မာတိကာ

အခန်း	ပုဒ်မ	အကြောင်းအရာ	စာမျက်နှာ
၁	၁ မှ ၂	အမည်၊အကျိုးသက်ရောက်ခြင်းနှင့်အဓိပ္ပါယ်ဖော်ပြချက်	၁
၂	၃	အိမ်ထောင်ဖက်နှင့်သားသမီးအတွက်သက်သာခွင့်	၂-၃
၃	၄	စုဆောင်းငွေအတွက်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ	၃
၄	၅	အခြေပစ္စည်းမှမြတ်စွန်းငွေတွက်ချက်စည်းကြပ်ခြင်း	၄-၇
၅	၆	စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေအပေါ်စည်းကြပ်ရန်နည်းလမ်းများ	၇
၆	၇	ဝင်ငွေနှစ်ကိုစည်းကြပ်နှစ်ဟုမှတ်ယူခြင်း	၈-၁၀
၇	၈	ဝင်ငွေနှစ်အတွင်းစည်းကြပ်ခြင်း	၁၀-၁၂
၈	၉	ပြည်ပနေနိုင်ငံသားအားစည်းကြပ်ခြင်း	၁၂-၁၈
၉	၁၀	ပြည်ပနေနိုင်ငံခြားသားအားစည်းကြပ်ခြင်း	၁၈-၁၉
၁၀	၁၁ မှ ၁၁က	ပင်လယ်ကူးသင်္ဘောဖြင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခြင်းအားစည်းကြပ်ခြင်း	၁၉-၂၁
၁၁	၁၂	အထွေထွေ	၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၁၀၂ / ၂၀၁၂

နေပြည်တော်၊ ၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်
(၂၀၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်)

*စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေခွန် ဥပဒေပုဒ်မ ၅၁၊ ပုဒ်မခွဲ (က) အရ အပ်နှင်းသည့်လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန် လိုက်သည်။

အခန်း ၁

အမည်၊ အကျိုးသက်ရောက်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤနည်းဥပဒေများကို ဝင်ငွေခွန်နည်းဥပဒေများ ဟုခေါ်တွင် စေရမည်။

** (ခ) ဤနည်းဥပဒေများသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် မှစ၍ အကျိုး သက်ရောက်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ဝင်ငွေခွန်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည့်အပြင် “ဥပဒေ”ဆိုသည့် စကားရပ်သည် “ဝင်ငွေခွန် ဥပဒေ”ဟု အဓိပ္ပာယ်သက်ရောက်စေရမည်။

* နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၁၆ အရ အမည်ပြောင်းလဲသည်။

**

၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ နည်းဥပဒေ ၂ အရ အစားထိုးသည်။

အခန်း ၂

အိမ်ထောင်ဖက် နှင့် သားသမီးအတွက် သက်သာခွင့်

- ၃။ (က) ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) (ခခ)ပါ အိမ်ထောင်ဖက်ဆိုရာတွင် ဝင်ငွေနှစ် အတွင်း မည်သည့်အချိန်၌ မဆို မိမိနှင့်အတူနေ သည့် သို့မဟုတ် မိမိက စရိတ်ထောက်ပံ့ထားရသည့် အိမ်ထောင်ဖက်တစ်ဦးတည်းကို ဆိုလိုခြင်းဖြစ်သည်။
- သို့ရာတွင် ယင်းအိမ်ထောင်ဖက်သည် မိမိ ကိုယ်တိုင် ထိုဝင်ငွေနှစ်အတွင်း ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေမရရှိသူ ဖြစ်ရမည်။
- (ခ) ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၂) (ခခ) ပါသားသမီးဆိုရာတွင် ဝင်ငွေနှစ်အတွင်း မည်သည့်အချိန်၌မဆို မိမိက ထောက်ပံ့ထားရသည့် အောက်ပါအချက်အလက်များ အားလုံးနှင့် ညီညွတ်သော သားသမီးအရင်း၊ လင်ပါ၊ မယားပါ သားသမီးနှင့် ဥပဒေတစ်ခုခုနှင့်အညီ မွေးစားသည့် သားသမီးတို့ကိုဆိုခြင်း ဖြစ်သည်-
- (၁) အိမ်ထောင်မရှိခြင်း၊
 - (၂) ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေမရရှိခြင်း၊
 - (၃) အသက် ၁၈ နှစ် မပြည့်သေးခြင်း သို့မဟုတ် အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း ပညာသင်ကြားလျက်ရှိခြင်း၊ ရှင်းလင်းချက်။ ပညာသင်ကြားလျက်ရှိခြင်းဆိုရာတွင် စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြားပညာသင်ကြားရေးဌာန တစ်ခုခုတွင် အချိန်ပြည့်

ပညာသင်ကြားလျက်ရှိခြင်း သို့မဟုတ် အသက်မွေး
ဝမ်းကျောင်းပညာလုပ်ငန်းတွင် အရည်အချင်းပြည့်စုံရေး
အတွက် အလုပ်သင်စည်းကမ်းအရ အလုပ်သင်လျက်
ရှိခြင်း တို့ပါဝင်သည်။

(ဂ) ဥပဒေပုဒ်မ ၆ ပါ သက်သာခွင့်များ ခွင့်ပြုရာတွင် ဝင်ငွေရလမ်း
တစ်ခုထက် ပိုမို ရှိလျှင် ဝင်ငွေခွန်နှုန်း အနည်းဆုံးဖြစ်သည့်
ဝင်ငွေမှ စတင်၍ ဝင်ငွေခွန်နှုန်းများရာသို့ အဆင့်ဆင့် ခုနှိမ်
ပေးရမည်။

*(ဃ) ဥပဒေပုဒ်မ ၆ ပါ သားသမီးအတွက် သက်သာခွင့်များ ခွင့်ပြုခြင်း
နှင့်စပ်လျဉ်း၍ အခွန်ထမ်း၏ အိမ်ထောင်ဖက်သည် ထိုဝင်ငွေနှစ်
အတွင်း ဝင်ငွေခွန် ထိုက်သင့်သည့် ဝင်ငွေတစ်ရပ်ရပ် ရရှိသူ
ဖြစ်ပါက အခွန်ထမ်း သို့မဟုတ် ယင်း၏ အိမ်ထောင်ဖက်
တစ်ဖက်တည်းတွင်သာ နုတ်ပယ်ရမည်။

အခန်း ၃

စုဆောင်းငွေအတွက် ကင်းလွတ်ခွင့် နှင့် သက်သာခွင့်များ

** ၄။ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ် (၂)(ဃဃ)ပါ ငွေစုဆောင်းခြင်း
အတွက် ထည့်ဝင်ငွေ ဆိုသည်မှာ လူမှုဖူလုံရေး ဥပဒေအရ မှတ်ပုံမတင်မနေရ
မှတ်ပုံတင်ပြီး လူမှုဖူလုံရေးရန်ပုံငွေသို့ အခွန်ထမ်းမှ ပေးသွင်းသည့် ထည့်ဝင်
ကြေးငွေ အားလုံးဖြစ်သည်။

* ၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ နည်းဥပဒေ ၃ အရ အစားထိုးသည်။

** ၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ နည်းဥပဒေ ၄ အရ အစားထိုးသည်။

အခန်း ၄

အခြေပစ္စည်းမှ မြတ်စွန်းငွေ တွက်ချက်စည်းကြပ်ခြင်း

- ၅။ * (က) မည်သူမဆို အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့် နှစ်တစ်နှစ်အတွင်း အခြေပစ္စည်း ၏တန်ဖိုးစုစုပေါင်းသည် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ အရ သတ်မှတ်သည့်ဝင်ငွေခွန် မစည်းကြပ်ထိုက်သော တန်ဖိုးထက် ပိုမိုသည့်အပြင် မြတ်စွန်းငွေလည်းရှိပါက ဝင်ငွေကြေညာလွှာကို မြို့နယ်အခွန်ဦးစီးဌာနမှူးထံ သက်ဆိုင်ရာ အခြေပစ္စည်း ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပေးပို့ရမည်။

ရှင်းလင်းချက်။ အခြေပစ္စည်းရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့်နေ့ ဆိုသည်မှာ ယင်းပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသော စာချုပ်ချုပ်ဆိုသည့်နေ့နှင့် ယင်းပစ္စည်းကို လက်ရောက် လွှဲပြောင်းပေးသည့်နေ့တို့အနက် စောရာနေ့ကိုဆိုသည်။

- (ခ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် မည်သူ့အား မဆို အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့် စပ်လျဉ်း၍ အခွန်ပေးဆောင်ထိုက်သည်ဟု ယူဆလျှင် ယင်းမြတ်စွန်းငွေအတွက် ဝင်ငွေကြေညာလွှာ ပေးပို့ရန် အကြောင်းကြားနိုင်သည်။

* ၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ နည်းဥပဒေ ၅ အရ အစားထိုးသည်။

- (ဂ) အခြေပစ္စည်းမှ မြတ်စွန်းငွေရရှိသူအား သက်ဆိုင်ရာ ဝင်ငွေနှစ်အတွင်း အခွန်စည်းကြပ်ရမည်။ ထိုသို့ စည်းကြပ်ရာတွင် ယင်းဝင်ငွေနှစ်အတွင်း တည်ဆဲအခွန်နှုန်းများဖြင့် အခွန်တွက်ချက်တောင်းခံရမည်။ အခြေပစ္စည်းမှမြတ်စွန်းငွေကို သတ်မှတ်ရာတွင် သက်ဆိုင်ရာ အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့် တန်ဖိုးအပြည့်မှ အောက်ပါတို့ကို နုတ်ပယ်ပေးရမည်-
- (၁) အခွန်ထမ်းက အခြေပစ္စည်းအတွက် အမှန်ကုန်ကျခွဲသည့် မူလတန်ဖိုးနှင့် ယင်းပစ္စည်းအား ဖြည့်စွက်ခြင်းအတွက် ကုန်ကျသည့် မ-တည်စရိတ်များကိုပေါင်းပြီး ထိုတန်ဖိုး စုစုပေါင်းမှ ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အခွန်ထမ်းအား ဥပဒေအရ ခွင့်ပြုထားပြီး ဖြစ်သော စုစုပေါင်း တန်ဖိုးလျော့ငွေကို နုတ်ပယ်၍ ကျန်ရှိသော အသားတင်တန်ဖိုး၊
- (၂) အခြေပစ္စည်းကို ရယူရာတွင်လည်းကောင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုရာတွင်လည်းကောင်း ကုန်ကျသည့် စရိတ်များ၊
- (ဃ) အခွန်ထမ်းက သက်ဆိုင်ရာပစ္စည်းကို ရယူခဲ့ရာတွင် အမှန်ကုန်ကျသည့် မူလတန်ဖိုးကို တိကျစွာ မသိနိုင်လျှင်ဖြစ်စေ၊ ယင်းပစ္စည်းကို အမွေဆက်ခံခြင်း သို့မဟုတ် မေတ္တာအလှောက်ပေးကမ်းခြင်းဖြင့် ရယူခဲ့လျှင်ဖြစ်စေ ယင်းပစ္စည်းကို ရယူခဲ့သည့် အချိန်၌ ပေါ်ပေါက်သော ကာလတန်ဖိုးကို ယင်းအခြေပစ္စည်း၏ မူလတန်ဖိုးအဖြစ် မှတ်ယူရမည်။

- (င) အခြေပစ္စည်းတစ်ခုခုသည် ၁၉၉၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မတိုင်မီ အခွန်ထမ်းပိုင်ဖြစ်ခဲ့လျှင် နည်းဥပဒေခွဲ (ဂ)၊ နည်းဥပဒေခွဲငယ်(၁) အရ မူလတန်ဖိုး သို့မဟုတ် နည်းဥပဒေခွဲ (ဃ) အရ မူလတန်ဖိုးကို အဆိုပါနေ့ရက်၌ ပေါ်ပေါက်သော ယင်းပစ္စည်း၏ ကာလတန်ဖိုးဟု မှတ်ယူရမည်။ သို့ရာတွင် နည်းဥပဒေခွဲ (ဂ)၊ နည်းဥပဒေခွဲငယ် (၁)အရတွက်ချက်ရာ၌ ယင်းနေ့ နောက်ပိုင်းတွင် ကုန်ကျခဲ့သော စရိတ်များနှင့် ခံစားခဲ့သော တန်ဖိုးလျော့သက်သာခွင့်များကိုသာ ထည့်သွင်းတွက်ချက်ရမည်။
- (စ) အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့်အတွက် အခွန်ထမ်းဖော်ပြသော တန်ဖိုးသည် ထိုသို့ပြုလုပ်သောအချိန်၌ ပေါ်ပေါက်သည့် ပစ္စည်း၏ ကာလတန်ဖိုးထက် လုံလောက် သောအကြောင်း မရှိဘဲ လျော့နည်းနေသည်ဟု မြို့နယ်အခွန်ဦးစီးဌာနမှူးက ယူဆလျှင် ယင်းတန်ဖိုးကို ကာလတန်ဖိုးဖြင့် အစားထိုး သတ်မှတ်ရမည်။
- * (ဆ) ဤနည်းဥပဒေအရ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှု မပြီးပြတ်လျှင် သက်ဆိုင်ရာ အခွန်ထမ်းအား ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စည်းကြပ်မှု ပြုလုပ်နိုင်သည်။ ထိုသို့ စည်းကြပ်ရာတွင် ယင်းစည်းကြပ်နှစ်နှင့် သက်ဆိုင်သည့် အခွန်နှုန်းများဖြင့် နည်းဥပဒေခွဲ (ဂ)ပါအတိုင်း အခွန် တွက်ချက် စည်းကြပ်ရမည်။
- (ဇ) အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် ဥပဒေ ပုဒ်မ၂၊ ပုဒ်မခွဲ (ခ)အရ စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်သည့် ကိစ္စတွင် သက်ဆိုင်ရာ အခြေပစ္စည်း ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသော

* ၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ နည်းဥပဒေ ၅(ခ)အရ အစားထိုးသည်။

စာချုပ်ကို စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ပြီး
ဖြစ်ပါက ၎င်းပုဒ်မခွဲအရ စည်းကမ်းသတ် ကာလကို ယင်းသို့
ထိုစာချုပ်မှတ်ပုံတင်သည့် နေ့မှစ၍ တွက်ချက်ရမည်။

အခန်း ၅

***စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်စည်းကြပ်ရန်နည်းလမ်းများ**

၆။ မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအကျ မဖြေရှင်းနိုင်သည့် မရွှေ့ပြောင်း
နိုင်သောပစ္စည်း သို့မဟုတ် ငွေအပါအဝင် ဖြစ်သော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း
တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်သူအား ဥပဒေပုဒ်မ ၁၄ အရ ဝင်ငွေ
သတ်မှတ် စည်းကြပ်ရာတွင် အဆိုပါပစ္စည်း သို့မဟုတ် ငွေပေါ်ထွက်သော နှစ်သည်
ယင်းပစ္စည်းတန်ဖိုး သို့မဟုတ် ငွေနှင့်စပ်လျဉ်းသည့် ဝင်ငွေနှစ်ဖြစ်သည်ဟု
မှတ်ယူရမည်။ ထိုငွေကို လည်းကောင်း၊ ထိုပစ္စည်းတန်ဖိုးနှင့် ယင်းပစ္စည်း
ရယူရာတွင် ကုန်ကျသည့်ငွေအားလုံးကို လည်းကောင်း အဆိုပါနှစ်အတွက်
ဝင်ငွေအဖြစ် သတ်မှတ်စည်းကြပ်ရမည်။

ရှင်းလင်းချက်။ ပေါ်ထွက်သော နှစ်ဆိုသည်မှာ-

- (က) ပစ္စည်းဖြစ်ပါက ဝယ်ယူရရှိခြင်းဖြစ်လျှင် ဝယ်ယူရရှိသောနှစ်
ဖြစ်ပြီး တည်ဆောက်ယူခြင်းဖြစ်လျှင် နှစ်ချင်းပြီးစီးပါက ယင်းနှစ်ကို
ဆိုသည်။ သို့သော် တည်ဆောက်ဆဲဖြစ်လျှင် တည်ဆောက်ဆဲ
ဖြစ်သော ဆိုင်ရာနှစ်များကိုဆိုသည်။
- (ခ) ငွေဖြစ်ပါက ယင်းငွေရှိကြောင်း တွေ့ရှိသောနှစ် သို့မဟုတ်
ယင်းငွေရရှိခဲ့ကြောင်း အထောက်အထားရှိသော နှစ်တို့အနက်
စောရာနှစ်ကို ဆိုသည်။

* ၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ နည်းဥပဒေ ၆ အရ အစားထိုးသည်။

အခန်း ၆

ဝင်ငွေနှစ်ကို စည်းကြပ်နှစ်ဟုမှတ်ယူခြင်း

၇။ ဥပဒေပုဒ်မ ၂၉ အရ အခွန်ထမ်းအမျိုးအစား တစ်ခုခုနှင့်စပ်လျဉ်း၍ ဝင်ငွေနှစ်သည် စည်းကြပ်နှစ်ဖြစ်ရမည်ဟု အမိန့်ထုတ်ပြန်သည့်ကိစ္စ၌ သီးခြား သတ်မှတ်ထားခြင်း မရှိလျှင် စည်းကြပ်မှုကို အောက်ပါအတိုင်း ဆောင်ရွက်ခွင့် ရှိသည်-

- (က) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ထိုအခွန်ထမ်း အမျိုးအစားတွင် ပါဝင်မည့်သူက၊ ယင်းစည်းကြပ် နှစ်အတွင်း ဝင်ငွေရလမ်းအားလုံးမှ ထိုသူရရှိသည့် စုစုပေါင်းဝင်ငွေကို ခန့်မှန်း၍ ဝင်ငွေကြေညာလွှာ ပေးပို့ရန် အကြောင်းကြားနိုင်သည်။ ယင်းအကြောင်းကြားစာကို ဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ခ)အရ ပေးပို့သည့် အကြောင်းကြားစာ ဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်၊
- (ခ) ဝင်ငွေကြေညာလွှာ ပေးပို့ပြီးသူ သို့မဟုတ် နည်းဥပဒေခွဲ (က)အရ အကြောင်းကြားစာ ပေးပို့ခြင်းခံရသူထံ ထိုနှစ်အတွင်း ယင်းရရှိမည့် စုစုပေါင်းဝင်ငွေနှင့်စပ်လျဉ်း၍ အခြေခံအထောက် အထားများ လာရောက်ပြသရန် သို့မဟုတ် ပြသစေရန် အကြောင်းကြားနိုင်သည်။ ထိုအကြောင်းကြားစာသည် ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ(ခ) အရ ပေးပို့သည့်စာ ဖြစ်ဘိသကဲ့သို့ မှတ်ယူ ရမည်၊
- (ဂ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် နည်းဥပဒေခွဲ(ခ)အရ ပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည့်နေ့ သို့မဟုတ် ဆောလျင်နိုင်သမျှ ဆောလျင်စွာ အခွန်ထမ်းပြသသော အခြေခံ အထောက်အထားများကို လည်းကောင်း၊ လိုအပ်သော အခြား

အချက်အလက်များကို လည်းကောင်း ရယူစစ်ဆေးကြားနာပြီးနောက် ထိုအခွန်ထမ်း၏ စုစုပေါင်းဝင်ငွေကို ရနိုင်သရွေ့ အထောက်အထားများအပေါ်အခြေပြု၍ ဝင်ငွေခွန် စည်းကြပ်ရမည်။ ထိုသို့စည်းကြပ်ရာ၌ ယင်းစည်းကြပ်နှစ်နှင့်သက်ဆိုင်သော နှုန်းများဖြင့် တွက်ချက်တောင်းခံရမည်။

သို့ရာတွင် နည်းဥပဒေခွဲ(က) သို့မဟုတ် (ခ)အရ ပေးပို့သောစာပါ အချက်အလက်များကို လိုက်နာရန် ပျက်ကွက်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရနိုင်သမျှ အထောက်အထားများကိုရယူ၍ ယင်းတို့အပေါ် အခြေပြုပြီး စည်းကြပ်ရမည်။

- (ဃ) ဤနည်းဥပဒေအရ အခွန်စည်းကြပ်ပြီးသော အခွန်ထမ်းအား ထိုသို့ စည်းကြပ်ပြီးသော ယင်း၏ စုစုပေါင်းဝင်ငွေအပေါ် စည်းကြပ်နှစ် ပြောင်းလဲမှုကြောင့် ထပ်မံစည်းကြပ်ခြင်း မပြုရ။
- (င) ဤနည်းဥပဒေအရ စည်းကြပ်ပြီးသော အခွန်ထမ်းက သက်ဆိုင်ရာ စည်းကြပ်နှစ်အတွက် ဆုံးဖြတ်ထားသည့်ဝင်ငွေသည် မှန်ကန်မှု မရှိကြောင်း ယင်းနှစ်ကုန်ဆုံး ပြီးနောက် တစ်နှစ်အတွင်း ခိုင်လုံသော အထောက်အထားပြသနိုင်လျှင် သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးက ခိုင်လုံသောအထောက်အထား တွေ့ရှိလျှင် ပြင်ဆင် စည်းကြပ်နိုင်သည်။ ယင်းသို့ ပြင်ဆင် စည်းကြပ်ပါက ဥပဒေပါ စည်းကမ်းသတ် ကာလကိစ္စအတွက် ထိုပြင်ဆင် စည်းကြပ်မှုကိုသာ အခြေခံတွက်ချက်ရမည်။

ရှင်းလင်းချက်။ ဤနည်းဥပဒေပါ မြို့နယ်အခွန်ဦးစီးဌာနမှူး၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ *စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် လိုအပ်ပါက

*နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၁၆ အရ အမည်ပြောင်းလဲသည်။

ဥပဒေ ပုဒ်မ ၇ အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တစ်ဦးတစ်ယောက်ကိုလည်း ပေးအပ်နိုင်သည်။

အခန်း ၇ ဝင်ငွေနှစ်အတွင်း စည်းကြပ်ခြင်း

၈။ ဥပဒေပုဒ်မ ၂၉ အရ ဝင်ငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုပြုလုပ်နိုင်ကြောင်း အမိန့်ထုတ်ပြန်သည့်ကိစ္စ၌ သီးခြားသတ်မှတ်ထားခြင်းမရှိလျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် စည်းကြပ်မှုကို အောက်ပါ အတိုင်း ဆောင်ရွက်နိုင်သည်-

- (က) ဝင်ငွေတစ်ရပ်ရပ်ရရှိသူအား သက်ဆိုင်ရာ ဝင်ငွေနှစ်အတွင်း ယင်းရရှိသည့် ဝင်ငွေကိုခန့်မှန်း၍ ဝင်ငွေကြေညာလွှာပေးပို့ရန် အကြောင်းကြားနိုင်သည်။ ယင်းအကြောင်းကြားစာကို ဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ခ) အရ ပေးပို့သည့် စာဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။
- (ခ) နည်းဥပဒေခွဲ (က)အရ ဝင်ငွေကြေညာလွှာ ပေးပို့ပြီးသူ သို့မဟုတ် အကြောင်းကြားစာ ပေးပို့ခြင်းခံရသူထံ ထိုနှစ်အတွင်း ယင်း ရရှိမည့် ဝင်ငွေနှင့်စပ်လျဉ်း၍ အခြေခံအထောက်အထားများ လာရောက်ပြသရန် သို့မဟုတ် ပြသစေရန် ထိုသူအား အကြောင်း ကြားနိုင်သည်။ ထိုအကြောင်းကြားစာသည် ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) အရ ပေးပို့သည့်စာ ဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။
- (ဂ) နည်းဥပဒေခွဲ(ခ) အရပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည့်နေ့ သို့မဟုတ် ထိုနေ့နောက်ပိုင်း ဆောလျင်နိုင် သမျှ ဆောလျင်စွာ မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အခွန်ထမ်းက

ပြသသော အခြေခံအထောက်အထားများကို လည်းကောင်း၊
 လိုအပ်သော အခြားအချက်အလက်များကို လည်းကောင်း ရယူ
 စစ်ဆေးကြားနာပြီးနောက် အခွန်ထမ်း၏ အဆိုပါ ဝင်ငွေအား
 ရနိုင်သမျှ အထောက်အထားများကို အခြေပြု၍ ဝင်ငွေခွန်
 စည်းကြပ်ရမည်။ ထိုသို့ စည်းကြပ်ရာတွင် ယင်းစည်းကြပ်နှစ်
 နှင့်သက်ဆိုင်သောနှုန်းများဖြင့် အခွန်တွက်ချက် တောင်းခံရမည်။

သို့ရာတွင် နည်းဥပဒေခွဲ(က) သို့မဟုတ် (ခ)အရ ပေးပို့
 သောစာပါ အချက်အလက်များကို လိုက်နာရန် ပျက်ကွက်လျှင်
 ရနိုင်သမျှသော အထောက်အထားများကို ရယူ၍ ယင်းတို့ကို
 အခြေပြုပြီး စည်းကြပ်နိုင်သည်။

- (ဃ) ဝင်ငွေအမျိုးအစားတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဤနည်းဥပဒေအရ
 သီးခြားစည်းကြပ်မှု ပြုလုပ်ခြင်းသည် ယင်းဝင်ငွေအတွက်
 ကြိုတင် စည်းကြပ်ခြင်းသာ ဖြစ်သည်ဟု မှတ်ယူပြီး ယင်းဝင်ငွေ
 အပါအဝင်ဖြစ်သော အခွန်ထမ်း၏ စုစုပေါင်း ဝင်ငွေအပေါ်
 စည်းကြပ်မှုကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ထပ်မံပြုလုပ်
 ရမည်။ စည်းကြပ်မှု ထပ်မံပြုလုပ်သောအခါ ကြိုတင်စည်းကြပ်
 မှုတွင် ပေးဆောင်ခဲ့သော အခွန်ကို ခုနှိမ်ပေးရမည်။
- (င) ဤနည်းဥပဒေအရ ပြုလုပ်သော ကြိုတင် စည်းကြပ်မှုတွင်
 ချမှတ်ထားသော ဆုံးဖြတ်ချက်များကို နည်းဥပဒေခွဲ (ဃ)
 ပါအတိုင်း စည်းကြပ်မှု ထပ်မံပြုလုပ်ရာ၌ လိုအပ်သလို ပြုပြင်
 ပြောင်းလဲနိုင်သည်။
- (စ) ဤနည်းဥပဒေအရ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှု မပြီးပြတ်လျှင်
 ဥပဒေ ပုဒ်မ၂၉ နှင့် အကျိုး မဝင်ဘိသကဲ့သို့ သက်ဆိုင်ရာ

အခွန်ထမ်းအား ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စည်းကြပ်မှု ပြုလုပ်နိုင်သည်။

ရှင်းလင်းချက်။ ဤနည်းဥပဒေပါ မြို့နယ်အခွန်ဦးစီးဌာနမှူး၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် လိုအပ်ပါက ဥပဒေ ပုဒ်မ ၇ အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တစ်ဦးတစ်ယောက်ကိုလည်း ပေးအပ်နိုင်သည်။

အခန်း ၈

ပြည်ပနေနိုင်ငံသားအား စည်းကြပ်ခြင်း

- ၉။ (က) ဥပဒေပုဒ်မ ၃၀ အရ ပြည်ပနေနိုင်ငံသား တစ်ဦးအား ဝင်ငွေခွန် စည်းကြပ်ကောက်ခံရာတွင် ဤနည်းဥပဒေပါ သတ်မှတ်ချက်များ အတိုင်း ဖြစ်ရမည်။
- (ခ) (၁) မည်သည့် ဝင်ငွေနှစ်အတွက်မဆို ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ ပြည်ပနေ နိုင်ငံသားတစ်ဦး၏ဝင်ငွေတွင် ပြည်တွင်း စုစုပေါင်းဝင်ငွေနှင့် ပြည်ပ စုစုပေါင်းဝင်ငွေတို့ ပါဝင်သည်၊
- (၂) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်တွင်း စုစုပေါင်း ဝင်ငွေသည် မြန်မာနိုင်ငံတွင် အဆိုပါနှစ်အတွင်း ထိုသူ ရရှိသည့် ဝင်ငွေ အားလုံးဖြစ်သည်၊
- (၃) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပ စုစုပေါင်းဝင်ငွေ သည် မြန်မာနိုင်ငံ ပြင်ပတွင် အဆိုပါနှစ်အတွင်း ထိုသူ ရရှိသည့် ဝင်ငွေအားလုံးဖြစ်သည်။ သို့ရာတွင် ပြည်ပနေ

နိုင်ငံသားတစ်ဦး၏ စုစုပေါင်း ဝင်ငွေတွင် ဥပဒေ
တစ်ရပ်ရပ်အရ ကင်းလွတ်ခွင့်ရသော ဝင်ငွေမပါဝင်စေရ။

(ဂ) ပြည်ပနေ နိုင်ငံသားတစ်ဦးအား ဝင်ငွေခွန် စည်းကြပ်ရာတွင်
ထိုသူ၏ ပြည်တွင်းစုစုပေါင်း ဝင်ငွေနှင့် ပြည်ပစုစုပေါင်းဝင်ငွေ
တို့ကို သီးခြားစီတွက်ချက် သတ်မှတ်ရမည်။ ထို့ပြင်အဆိုပါ
သတ်မှတ်ချက်များကို မူတည်၍ ထိုသူပေးဆောင်ရမည့် ပြည်တွင်း
စုစုပေါင်း ဝင်ငွေအပေါ် ဝင်ငွေခွန်နှင့် ပြည်ပစုစုပေါင်း ဝင်ငွေ
အပေါ် ဝင်ငွေခွန်တို့ကို တသီးတခြားစီ တွက်ချက်ဆုံးဖြတ်
ရမည်။ ထိုသူက ပေးဆောင်ရန် တာဝန်ရှိသည့် ဝင်ငွေခွန်သည်
ထိုအခွန် နှစ်ရပ်ပေါင်းဖြစ်သည်။

* (ဃ) ပြည်ပနေနိုင်ငံသားတစ်ဦး၏ ပြည်တွင်းစုစုပေါင်း ဝင်ငွေအပေါ်
ဝင်ငွေခွန် စည်းကြပ်ကောက်ခံခြင်းကို ဥပဒေပါ သက်ဆိုင်ရာ
ပြဋ္ဌာန်းချက်များနှင့်အညီ ပြုလုပ်ရမည်ဖြစ်ပြီး ကျသင့်သည့်
ဝင်ငွေခွန်ကို ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ
သတ်မှတ်သည့်နှုန်းများဖြင့် တွက်ချက်ရမည်။

(င) (၁) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပ စုစုပေါင်းဝင်ငွေကို
တွက်ချက်သည့်အခါဥပဒေပုဒ်မ ၈ တွင်ဖော်ပြထားသည့်
ဝင်ငွေခေါင်းစဉ်များအလိုက် တွက်ချက်ရမည့်အပြင်
ထိုသို့ တွက်ချက်ရာတွင် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်
အညီသာ ဖြစ်ရမည်။ သို့ရာတွင် ဥပဒေပုဒ်မ ၆ပါ
သက်သာခွင့်များသည် ပြည်ပနေ နိုင်ငံသားတစ်ဦး၏
ပြည်ပ စုစုပေါင်းဝင်ငွေတွက်ချက်ရာတွင် အကျုံးမဝင်စေရ။

* ၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ နည်းဥပဒေ ၇ အရ အစားထိုးသည်။

- (၂) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပ စုစုပေါင်းဝင်ငွေ အပေါ်တွင် အဆိုပါ ပြည်ပနေနိုင်ငံသားက ပေးဆောင် ရမည့် ဝင်ငွေခွန်နှုန်းများကို ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီသာ ဖြစ်ရမည်။
- (စ) ပြည်ပနေ နိုင်ငံသားတစ်ဦးသည် မည်သည့်ဝင်ငွေနှစ်အတွက်မဆို ထိုနှစ်အတွက် မြန်မာနိုင်ငံပြင်ပ၌ ဝင်ငွေတစ်ရပ်ရပ်ရရှိလျှင် ယင်း၏ ပြည်ပ စုစုပေါင်းဝင်ငွေကို ခန့်မှန်း၍ ယင်းအပေါ် ကျသင့်သည့် ဝင်ငွေခွန်ကိုအဆိုပါ ဝင်ငွေနှစ် အတွင်း၌ပင် ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ **စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူက သတ်မှတ် ပေးသည့် နည်းလမ်းများအတိုင်း ပေးဆောင်ရမည်။ ထိုသို့ ပေးဆောင်ရာတွင် ထိုသူသည် မိမိအတွက် အလျဉ်းသင့်သလို သက်ဆိုင်ရာ ဝင်ငွေနှစ် မလွန်စေဘဲ အရစ်ကျ အကြိမ်ကြိမ်ခွဲ၍ ပေးဆောင်နိုင်သည်။
- (ဆ) တစ်ဦးတစ်ယောက်သောသူက နည်းဥပဒေခွဲ (စ)ပါ သတ်မှတ်ချက် များနှင့်အညီ ပေးဆောင်သည့် သို့မဟုတ် နည်းဥပဒေခွဲ (စ) နှင့် (ဃ) တို့ကို ပူးတွဲသုံးစွဲ၍ ထိုသူထံမှ အရကောက်ခံပြီးသည့် ငွေကို နည်းဥပဒေခွဲ (ဈ)အရ သက်ဆိုင်ရာနှစ်အတွက် ဝင်ငွေခွန် စည်းကြပ်မှုနှင့် စပ်လျဉ်း၍ ပေးဆောင်သည့် ဝင်ငွေခွန်ဟု မှတ်ယူရမည်။ ထိုသို့ပေးဆောင်သည့် ဝင်ငွေခွန်ကို သက်ဆိုင်ရာ စည်းကြပ်မှုတွင် ခုနှိမ်ပေးရမည်။

* ၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ နည်းဥပဒေ ၈ အရ အစားထိုးသည်။

**နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၁၆ အရ အမည်ပြောင်းလဲသည်။

- (ဇ) (၁) ပြည်ပနေနိုင်ငံသားတစ်ဦးသည် ဝင်ငွေနှစ် အတွင်း မြန်မာနိုင်ငံ ပြင်ပ၌ ဝင်ငွေ ရရှိလျှင် ထိုဝင်ငွေရရှိသည့် နှစ်ကုန်ဆုံးပြီး သုံးလအတွင်း မိမိ၏ ပြည်ပစုစုပေါင်း ဝင်ငွေအတွက် ဝင်ငွေကြေညာလွှာကို ပြည်ထောင်စု အစိုးရအဖွဲ့၏ *စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူက သတ်မှတ်ထားသည့်အတိုင်း မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။
- (၂) ပြည်ပနေနိုင်ငံသားတစ်ဦးသည် မြန်မာနိုင်ငံပြင်ပ၌ ဝင်ငွေ ရရှိခဲ့သည်ဟု ယူဆလျှင် မြို့နယ်အခွန်ဦးစီး ဌာနမှူးက ဝင်ငွေနှစ်အတွင်းထိုသူရရှိသည့် ပြည်ပ စုစုပေါင်းဝင်ငွေအတွက် ဝင်ငွေကြေညာလွှာကို သတ်မှတ်သည့်အတိုင်း ပေးပို့စေရန် အကြောင်းကြား နိုင်သည်။ ထို့ပြင် ဥပဒေပုဒ်မ ၂၁ ၌ ဖော်ပြထားသော ဝင်ငွေခွန် စည်းကြပ်ရန် သို့မဟုတ် ပြန်လည် စည်းကြပ်ရန်ဖြစ်သော ဝင်ငွေအမျိုးအစားတွင် ပါဝင် သည့် ပြည်ပဝင်ငွေနှင့် စပ်လျဉ်း၍ ဝင်ငွေခွန် စည်းကြပ်ခြင်း၊ သို့မဟုတ် ပြန်လည်စည်းကြပ်ခြင်းတို့ ပြုလုပ်ရန်ရှိလျှင် ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်များနှင့် အညီသာ ဆောင်ရွက်ရမည်။
- (ဈ) မြို့နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ **စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန် လွှဲအပ်ခြင်းခံရသူသည် နည်းဥပဒေခွဲ (ဇ) အရ ပြည်ပ စုစုပေါင်း

*နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၁၆ အရ အမည်ပြောင်းလဲသည်။

** နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၁၆ အရ အမည်ပြောင်းလဲသည်။

ဝင်ငွေကြေညာလွှာကိုရရှိလျှင် ဆောလျင်နိုင်သမျှ ဆောလျင်စွာ သက်ဆိုင်ရာ ပြည်ပနေနိုင်ငံသား၏ ပြည်ပစုစုပေါင်းဝင်ငွေ အပေါ် ဝင်ငွေခွန် စည်းကြပ်ရမည်။

သို့ရာတွင် ပြည်ပနေနိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်း ဝင်ငွေကို ဤနည်းဥပဒေအရ စည်းကြပ်ခြင်း မပြုမီမြို့နယ်အခွန် ဦးစီးဌာနမှူးသည် မိမိအဆုံးအဖြတ်ပေးရန် လိုအပ်သည်ဟု ယူဆသည့် အထောက်အထား သက်သေခံ စာရွက်စာတမ်း များကို မည်သူ့ထံမှ မဆို တောင်းဆိုနိုင်သည်။

ထို့ပြင် ပြည်ပနေ နိုင်ငံသားသည် နည်းဥပဒေခွဲ (၈) အရ ဝင်ငွေကြေညာလွှာပေးပို့ရန် ပျက်ကွက်လျှင် မြို့နယ်အခွန် ဦးစီးဌာနမှူးသည် ရနိုင်သရွေ့ အထောက်အထားများကို အခြေပြု၍ ဝင်ငွေကို စည်းကြပ်ရမည်။

- (ည) နည်းဥပဒေခွဲ(၅)အရ ဝင်ငွေခွန် ပေးဆောင်ရန် ရှိသောအခါ မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ထိုဝင်ငွေခွန် ပေးဆောင်ရန် တာဝန်ရှိသူအပေါ် အခွန်တောင်းခံလွှာကို ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးပို့ရမည်။ ထိုအခွန်တောင်းခံလွှာသည် ယင်းပုဒ်မအရ တောင်းခံလွှာဟု မှတ်ယူရမည်။
- (ဋ) ပြည်ပစုစုပေါင်း ဝင်ငွေအပေါ်တွင် ပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန်ကို ပေးဆောင်ရန် တာဝန်ရှိသည့် အခွန်ထမ်းက ထိုစုစုပေါင်း ဝင်ငွေတွင် ပါဝင်သည့် ပြည်ပဝင်ငွေတစ်ရပ်ရပ်မှ ရရှိသော နိုင်ငံခြားငွေဖြင့်သာ ပေးဆောင်ရမည်။
- (ဌ) တစ်ဦးတစ်ယောက်သောသူအပေါ် နည်းဥပဒေခွဲ (၅) အရ ဝင်ငွေခွန်စည်းကြပ်မှုပြုရာတွင် ထိုသူက ပြန်အမ်းငွေရရန်ရှိလျှင်

ထိုပြန်အမ်းငွေကို ထိုသူက နည်းဥပဒေခွဲ (စ) အရ ပေးဆောင်ရန် ရှိသော ဝင်ငွေခွန်မှ ခုနှိမ်ရမည်။

သို့ရာတွင်အဆိုပါ ဝင်ငွေခွန် စည်းကြပ်မှု ပြုလုပ်ပြီး နောက်တစ်နှစ်ကာလအတွင်း ထိုသူတွင် ပြည်ပဝင်ငွေမရှိ တော့သည့်အကြောင်းကြောင့် နည်းဥပဒေခွဲ (စ) အရ ပေးဆောင် ရန်ငွေတစ်စုံတစ်ရာမရှိလျှင် ထိုသူရရန်ရှိသည့် ပြန်အမ်းငွေကို ပေးသွင်းခဲ့သည့် ငွေကြေးအမျိုးအစားဖြင့် ပြန်အမ်းရမည်။

- (၃) နိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံမှထွက်ခွာမီ ဤနည်းဥပဒေအရ ပြည်ပစုစုပေါင်း ဝင်ငွေအပေါ် ပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန်ကို ကောက်ခံရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏^{*} စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူသည် သင့်လျော် မည့် အစီအစဉ်များ ပြုလုပ်ပိုင်ခွင့် ရှိစေရမည်။
- (၂) (၁) ဤနည်းဥပဒေများနှင့် သက်ဆိုင်သူ တစ်ဦးသည် ဤ နည်းဥပဒေနှင့်အညီ ဝင်ငွေခွန်ကို ပေးဆောင်ခြင်း မပြု လျှင် ထိုသူအား ဥပဒေပုဒ်မ ၃၉ နှင့် အကျုံးဝင်သော ပျက်ကွက်သူဟု မှတ်ယူရမည်။
- (၂) နည်းဥပဒေခွဲငယ်(၁)အရ ပျက်ကွက်သူထံမှ အရကောက်ခံ သည့် အခါတွင် မည်သည့်ငွေဖြင့် အရကောက်ခံရမည် ကို ဤကိစ္စအလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့၏^{**} စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ် ခြင်းခံရသူက ဆုံးဖြတ်ပိုင်ခွင့် ရှိစေရမည်။

^{*} နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၁၆ အရ အမည်ပြောင်းလဲသည်။

^{**} နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၁၆ အရ အမည်ပြောင်းလဲသည်။

- (ဏ) ဤနည်းဥပဒေအရ ပြည်ပစုစုပေါင်းဝင်ငွေနှင့် ယင်းဝင်ငွေအပေါ် အခွန်သတ်မှတ်သည့်အခါ သက်ဆိုင်ရာ နိုင်ငံခြားငွေနှင့် ညီမျှသော ကျပ်ငွေဖြင့် သတ်မှတ်ရမည်ဖြစ်ပြီး ထိုနိုင်ငံခြားငွေနှင့် ညီမျှသောကျပ်ငွေ တွက်ချက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ *စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီဖြစ်သော ငွေလဲလှယ်နှုန်းများအတိုင်း တွက်ချက်ရမည်။
- (တ) ပြည်ထောင်စုအစိုးရအဖွဲ့၏ **စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဤနည်းဥပဒေပါ ကိစ္စရပ်များအလို့ငှာ အသေးစိတ် လိုအပ်ချက်များကို ပြဋ္ဌာန်းနိုင်သည်။

အခန်း ၉

ပြည်ပနေနိုင်ငံခြားသားကို စည်းကြပ်ခြင်း

၁၀။ ဥပဒေပုဒ်မ ၂၆ အရ ရရှိသော ပြည်ပနေနိုင်ငံခြားသား၏ ဝင်ငွေကို အတိအကျ မသိနိုင်ဟု မြို့နယ်အခွန်ဦးစီးဌာနမှူးက ထင်မြင်ယူဆလျှင် ထိုအခွန်ထမ်းအပေါ် ဝင်ငွေခွန် စည်းကြပ်ရန် ဝင်ငွေကိုအောက်ပါနည်းလမ်း တစ်ခုခုဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူးက တွက်ချက်သတ်မှတ်နိုင်သည်-

- (က) ဥပဒေပုဒ်မ ၂၆ အရ ထိုသူ၏ အကြမ်းရငွေအပေါ် မြို့နယ်အခွန်ဦးစီးဌာနမှူးက သင့်လျော်သည်ဟုယူဆသော ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်း၊
- (ခ) ပြည်တွင်းဝင်ငွေကို အောက်ပါ ပုံသေနည်းဖြင့် တွက်ချက်ခြင်း၊

* နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၁၆ အရ အမည်ပြောင်းလဲသည်။

** နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၁၆ အရ အမည်ပြောင်းလဲသည်။

ပြည်တွင်းဝင်ငွေ = $\frac{\text{ပြည်တွင်းရငွေ}}{\text{ပြည်တွင်းပြည်ပရငွေ}} \times \text{ပြည်တွင်းပြည်ပစုစုပေါင်းဝင်ငွေ}$
မှတ်ချက်။ နည်းဥပဒေခွဲ(ခ)ပါ ပြည်တွင်းပြည်ပ စုစုပေါင်း
ဝင်ငွေ ဆိုသည်မှာ ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ တွက်ချက်
ရရှိသော စုစုပေါင်းဝင်ငွေကိုဆိုသည်။

- (ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ) တို့အရ ဝင်ငွေ တွက်ချက်ရန်လက်တွေ့
အားဖြင့် မဖြစ်နိုင်လျှင် ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရ
အဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်း
ခံရသူက သင့်လျော်သည်ဟု မှတ်ယူသော အခြားနည်းလမ်း
တစ်ခုခုဖြင့် တွက်ချက်ခြင်း။

အခန်း ၁၀

ပင်လယ်ကူးသင်္ဘောဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းအား စည်းကြပ်ခြင်း

- ၁၁။ (က) ပြည်ပနေနိုင်ငံခြားသားပိုင် သို့မဟုတ် ယင်းက စင်းလုံးငှားသော
ပင်လယ်ကူးသင်္ဘောသည် မြန်မာနိုင်ငံဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး
ပြန်လည်ထွက်ခွာလျှင် ထိုသို့ဝင်ထွက်သွားလာသော တစ်ခေါက်
ချင်းမှ ဝင်ငွေအတွက် ဝင်ငွေခွန် ထမ်းဆောင်ရမည်၊
- (ခ) အဆိုပါသင်္ဘောက မြန်မာနိုင်ငံဆိပ်ကမ်းမှ ခရီးသည်ပို့ဆောင်ခ
နှင့် တိရစ္ဆာန် သို့မဟုတ် အခြားကုန်ပစ္စည်း သယ်ဆောင်ခရရှိငွေ
အားလုံး၏ ငါးရာခိုင်နှုန်းသည် ဝင်ငွေခွန် စည်းကြပ်ရန် ဝင်ငွေ
ဖြစ်သည်ဟု မှတ်ယူရမည်၊

- (ဂ) နည်းဥပဒေခွဲ(ခ) ပါအတိုင်း မှတ်ယူရရှိသော ဝင်ငွေအပေါ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ သတ်မှတ်ထားသည့် ပြည်ပနေ နိုင်ငံခြားသားနှင့်ဆိုင်သော ဝင်ငွေခွန်နှုန်းများဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။
- (ဃ) မြန်မာနိုင်ငံ ဆိပ်ကမ်းမှ ဤနည်းဥပဒေနှင့် အကျုံးဝင်သော သင်္ဘော မထွက်ခွာမီ သက်ဆိုင်ရာ သင်္ဘောဇာယာဉ်မှူးသည် နည်းဥပဒေခွဲ(ခ)ပါအတိုင်း ဝင်ငွေကိုခန့်မှန်း၍ ဝင်ငွေကြေညာလွှာ ပေးပို့ရမည်။ ထိုသို့ ပေးပို့သည့်အခါ ယင်းဝင်ငွေကြေညာလွှာတွင် ဖော်ပြသော ဝင်ငွေအပေါ် ဝင်ငွေခွန်ကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးက ယာယီစည်းကြပ် ကောက်ခံရမည်။
- သို့ရာတွင် သက်ဆိုင်ရာသင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံးငှားသူအတွက် မြန်မာနိုင်ငံအတွင်း၌ ကိုယ်စားလှယ်ရှိလျှင် ဤနည်းဥပဒေခွဲအရ သင်္ဘောမထွက်ခွာမီ ဝင်ငွေကြေညာခြင်းနှင့် အခွန်ပေးဆောင်ခြင်းတို့ကို ယင်းကိုယ်စားလှယ်က ပြုလုပ်နိုင်သည်။
- (င) မြန်မာနိုင်ငံဆိပ်ကမ်းမှ သက်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောထွက်ခွာရန် အဆင်သင့်ဖြစ်သောအခါတွင် ထိုသင်္ဘောဇာယာဉ်မှူးက အဆိုပါ ဆိပ်ကမ်းမှ အမှန်ရငွေအရ နည်းဥပဒေခွဲ (ခ) ပါအတိုင်း ဝင်ငွေတွက်ချက်၍ ဝင်ငွေကြေညာလွှာ အသစ်ပေးပို့ရမည်။ ထိုသို့ ပေးပို့ရာတွင် အထောက်အထား စာရွက်စာတမ်းများပါ ပူးတွဲပေးပို့ရမည်။ ယင်းတို့ကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးက စိစစ်၍ ဝင်ငွေခွန် စည်းကြပ်ရမည်။

^{၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ နည်းဥပဒေ ၇ အရ အစားထိုးသည်။}

သို့ရာတွင် မြန်မာနိုင်ငံအတွင်း အဆိုပါ သင်္ဘောအတွက် ကိုယ်စားလှယ်ရှိလျှင် ဤနည်းဥပဒေခွဲအရ ဝင်ငွေကြေညာလွှာ အသစ်ကို ယင်းကိုယ်စားလှယ်က သက်ဆိုင်ရာသင်္ဘော မြန်မာ နိုင်ငံဆိပ်ကမ်းမှ ထွက်ခွာပြီး ခုနစ်ရက်အတွင်း ပေးပို့နိုင်သည်။

(စ) မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာ သင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံးငှားသူ၌ ကိုယ်စားလှယ် မရှိလျှင် နည်းဥပဒေခွဲ (င) ပါ အတိုင်း စည်းကြပ်မှုပြုလုပ်၍ အခွန်အကြေအလည် ပေးဆောင် ပြီးပါက အဆိုပါသင်္ဘော မြန်မာနိုင်ငံဆိပ်ကမ်းမှ ထွက်ခွာခွင့် ပြုနိုင်ကြောင်း ပင်လယ်ကူးသင်္ဘောများ ဆိပ်ကမ်းမှ ထွက်ခွာခွင့် လက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအား အဆိုပါ ထွက်ခွာခွင့် ပြုနိုင်ရန် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက အကြောင်း ကြားစာပေးပို့ရမည်။

(ဆ) မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာသင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံးငှားသူ၌ ကိုယ်စားလှယ်ရှိလျှင် နည်းဥပဒေခွဲ (ဃ)ပါအတိုင်း ယာယီ စည်းကြပ်မှုပြုလုပ်ပြီး အခွန်အကြေအလည် ပေးဆောင် ပါက အဆိုပါ သင်္ဘောအား မြန်မာနိုင်ငံဆိပ်ကမ်းမှ ထွက်ခွာခွင့် ပြုရန် အကြောင်းကြားစာကို နည်းဥပဒေခွဲ (စ) ပါ အတိုင်း ပေးပို့နိုင်သည်။

*၁၁-က။ သက်ဆိုင်ရာ နှစ်အလိုက် ပြဋ္ဌာန်းသော ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ထိုက်သင့်သော ချီးမြှင့်မှုများ ဆောင်ရွက်နိုင်ရန် အလို့ငှာ သင့်လျော်သော ပမာဏကို သက်ဆိုင်ရာ ဘဏ္ဍာရေး နှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်း ရေးဆွဲ တောင်းခံ၍ သုံးစွဲနိုင်သည်။

*၂၀၁၅ ခုနှစ် ဝင်ငွေခွန် နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ နည်းဥပဒေ ၉ အရ အစားထိုးသည်။

အခန်း ၁၁

အထွေထွေ

၁၂။ ၁၉၇၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သော
ဝင်ငွေခွန်နည်းဥပဒေများကို ဤနည်းဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။
